

## ပဉ္စမအကြိမ် EPS-TOPIK စာမေးပွဲအောင်မြင်သူများအား ကျွမ်းကျင်မှုစမ်းသပ် စစ်ဆေးမည့် အစီအစဉ်များ

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားဖွံ့ဖြိုးမှု အဖွဲ့အစည်းတို့မှ ပူးပေါင်း၍ (၁၈-၅-၂၀၁၃)ရက်နေ့နှင့် (၁၉-၅-၂၀၁၃)ရက်နေ့များတွင် ကျင်းပခဲ့သော ပဉ္စမအကြိမ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ(ကုန်ထုတ်/စိုက်ပျိုးရေး/မွေးမြူရေး/ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအား တတိယအကြိမ်မြောက် ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများသည် အောက်ဖော်ပြပါ အချက်အလက်များဖြင့် လျှောက်ထားနိုင်ပါသည်။

၂။ **လုပ်ငန်းအမျိုးအစား-** ကုန်ထုတ်/စိုက်ပျိုးရေး/မွေးမြူရေး/ဆောက်လုပ်ရေးလုပ်ငန်း  
 ပဉ္စမအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအောင်မြင်ခဲ့သည့် လုပ်ငန်းအမျိုးအစားကို ရွေးချယ် လျှောက်ထားရမည်ဖြစ်ပြီး၊ ရွေးချယ်ပြီးသော လုပ်ငန်းအမျိုးအစားအား ပြောင်းလဲခွင့်မရှိပါ။

လုပ်ငန်းအမျိုးအစား	ကုန်ထုတ်လုပ်ငန်း	စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း	ဆောက်လုပ်ရေးလုပ်ငန်း
အမျိုးအစား	ကုန်ထုတ်မှု	မျိုးစေ့ချခြင်း၊ အစာကျွေးခြင်း	လက်သမား၊ သံချိုသံကျွေး၊ ဂဟေဆက်

၃။ **ဖြေဆိုခွင့်အရည်အချင်း**  
 ၂၀၁၃ ခုနှစ်၊ မေလ(၁၈)ရက်နှင့် (၁၉)ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပဉ္စမအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများထဲမှ စိတ်ပါဝင်စားသူများ -

- လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော စာပေးပွဲရမှတ်

လုပ်ငန်းအမျိုးအစား	ဖြေဆိုခွင့်အရည်အချင်း
ကုန်ထုတ်လုပ်ငန်း	စုစုပေါင်းအမှတ် ၂၀၀ မှ အမှတ် ၁၅၂ အထက် ရရှိသူများ
စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း	စုစုပေါင်းအမှတ် ၂၀၀ မှ အမှတ် ၁၂၈ အထက် ရရှိသူများ
ဆောက်လုပ်ရေးလုပ်ငန်း	စုစုပေါင်းအမှတ် ၂၀၀ မှ အမှတ် ၁၁၂ အထက် ရရှိသူများ

**ဖြေဆိုခွင့်မရှိသူများ** - ယခင်က ဖြေဆိုခဲ့ဖူးသောသူ၊ အလုပ်လျှောက်လွှာမတင်သည့်သူ၊ ပြည်ဝင်ခွင့်ဗီဇာ မရရှိသောသူ

- ၄။ **လျှောက်လွှာတင်ခြင်း**
- (က) လျှောက်လွှာလက်ခံမည့်နေ့ရက် : (၁၀-၆-၂၀၁၃)ရက်နေ့မှ (၁၃-၆-၂၀၁၃)ရက်နေ့ထိ နံနက် (၀၉:၀၀)နာရီမှ (၁၈:၀၀)နာရီထိ
  - (ခ) လျှောက်လွှာလက်ခံမည့်နေ့ရက် : အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ အမှတ်(၈/၁)နဂါးရုံ ဘုရားလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
  - (ဂ) လျှောက်လွှာတင်ရမည့်နည်းလမ်း : လျှောက်ထားသူကိုယ်တိုင်
  - (ဃ) လိုအပ်သည့်စာရွက်စာတမ်းများ : နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံကူးလက်မှတ်၊ EPS-TOPIK စာမေးပွဲဖြေဆိုခွင့်ကတ်ပြား
  - (င) စာမေးပွဲဖြေဆိုခွင့် : အခမဲ့

၅။ စာမေးပွဲကျင်းပမည့် စာစစ်ဌာန နေ့ရက်/အချိန်

- (က) (၁၀-၇-၂၀၁၃)ရက်၊ (ဗုဒ္ဓဟူးနေ့)အစိုးရပြည်ပအလုပ်အကိုင်အကျင်စီရုံးတွင် ထုတ်ပြန်ကြေငြာမည်။
- (ခ) စာမေးပွဲကျင်းပမည့်နေ့ရက် : (၂၀-၇-၂၀၁၃)ရက်နေ့မှ (၂၄-၇-၂၀၁၃)ရက်နေ့ထိ၊
- (ဂ) စာမေးပွဲကျင်းပမည့်နေရာ : အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ “ပင်လုံခန်းမ” မင်းရဲကျော်စွာလမ်းနှင့်ဗိုလ်မင်းရောင်လမ်းထောင့်၊ (၄၃)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း။

၆။ စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေငြာခြင်း

- (က) ကြေငြာမည့်နေ့ရက် : (၇-၈-၂၀၁၃)ရက်နေ့
- (ခ) ကြေငြာမည့်နည်းလမ်း : အစိုးရပြည်ပအလုပ်အကိုင်အကျင်စီရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံHRD ဌာန၊ အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက် (<http://www.eps.go.kr>)နှင့် ([http:// www.hrdkorea.or.kr](http://www.hrdkorea.or.kr))၌ ကြေငြာထားပါမည်။

၇။ စာမေးပွဲမေးခွန်းပုံစံနှင့် အမှတ်ပေးစည်းမျဉ်း

စုစုပေါင်းအမှတ်	ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း	လုပ်ငန်းအတွေ့အကြုံနှင့် လူတွေ့စစ်ဆေးခြင်း	အခြေခံ ကျွမ်းကျင်မှုစစ်ဆေးခြင်း
၃၀၀	၁၀၀	၁၀၀	၁၀၀

- ကိုယ်ခန္ဓာကြံ့ခိုင်မှုစစ်ဆေးခြင်း** - နေရာတွင်ရပ်၍အမြင့်ခုန်ခြင်းကို(၁)မိနစ်ခန့်ပြုလုပ်ခြင်း၊ ခန္ဓာကိုယ် ပျော့ပြောင်းမှု၊ ကြွက်သားများသန်မာမှုစစ်ဆေးခြင်း၊
- လုပ်ငန်းအတွေ့အကြုံ/လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း** - ကိုရီးယားဘာသာ အခြေခံစကားပြော၊ နားလည်မှုနှင့် အဖတ်စွမ်းရည်၊ လုပ်ငန်းအတွေ့အကြုံ လူတွေ့စစ်ဆေးခြင်း (နှုတ်ဖြေစစ်ဆေးစဉ်ဗီဒီယိုမှတ်တမ်းစက္ကန့်(၃၀)ရိုက်ကူးပါမည်။
- အခြေခံကျွမ်းကျင်မှုစစ်ဆေးခြင်း** - ကုန်ထုတ်လုပ်ငန်းအတွက် ပင်များကို ပုံသဏ္ဍာန်၊ အရွယ်အစား၊ အရောင်အလိုက်ခွဲခြား၍ မှန်ကန်စွာထားရှိခြင်း၊ သံကွင်းများအား အရွယ်အစားအလိုက် မှန်ကန်စွာချိတ်ဆွဲပေးခြင်း၊ ဘုတ်ပြားထဲတွင် အစိတ်အပိုင်းများအား မှန်ကန်စွာ ထည့်သွင်းပေးခြင်း၊  
 - စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် ဘီးတပ်လက်တွန်းလှည်းအသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးခြင်း၊ မွေးမြူရေး တိရစ္ဆာန်များ အစာကျွေးခြင်းများအား စစ်ဆေးခြင်း၊  
 - ဆောက်လုပ်ရေးလုပ်ငန်းအတွက် လက်သမားလုပ်ငန်း၊ သံချိုသံကွေးလုပ်ငန်း၊ ဂဟေဆက်လုပ်ငန်း စသဖြင့် အခြေခံလုပ်ထုံးလုပ်နည်းများအား စစ်ဆေးခြင်း။

၈။ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း ဖြေဆိုသူများနှင့် ထူးချွန်အောင်မြင်သူများအတွက်အကျိုးခံစားခွင့်

- (က) ထူးချွန်စွာအောင်မြင်သူ အမှတ်ပြည့်(၃၀၀)တွင် (၂၄၀)နှင့်အထက် ရရှိသူများအား ကိုရီးယား အလုပ်ရှင်များသို့ ပထမဦးစားပေးအဖြစ် အလုပ်မိတ်ဆက်ပေးခြင်း၊
- (ခ) အမှတ် (၂၄၀)အောက်နှင့် (၁၅၀)အထက် ရရှိသူများအား ကိုရီးယားအလုပ်ရှင်များသို့ ဒုတိယ ဦးစားပေးအဖြစ် အလုပ်မိတ်ဆက်ပေးခြင်း၊
- (ဂ) ဖြေဆိုမှုဘာသာရပ် တစ်ခုစီအလိုက် အမှတ်(၄၀)အောက် စုစုပေါင်းရမှတ် (၁၅၀)အောက် ရရှိ သူများအား ဦးစားပေးမိတ်ဆက်ပေးမည် မဟုတ်ပါ။

၉။ ဖြေဆိုသူများ သတိပြုလိုက်နာရန်

- (၁) သတ်မှတ်ထားသောအချိန်ထက်နောက်ကျရောက်ရှိလာသူအား ဖြေဆိုခွင့်မရှိပါ။
- (၂) ဖြေဆိုသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံကူးလက်မှတ်နှင့် EPS Topik စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား၊ မပါရှိပါက ဖြေဆိုခွင့်မရှိပါ။
- (၃) စာမေးပွဲဖြေဆိုရာတွင် လိမ်ညာဖြေဆိုခြင်းတွေ့ရှိရပါက အမှတ် သုည ဟုသတ်မှတ်မည်။
- (၄) လက်တွေ့ပစ္စည်းများအား စာမေးပွဲဖြေဆိုရန် လိုအပ်သော လက်တွေ့ပစ္စည်းများအား စာမေးပွဲ စစ်ဆေးရေးအဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ်၍ ပြင်ပမှ သယ်ဆောင်ခွင့်မရှိ။
- (၅) သင့်လျော်သော ဘေးအန္တရာယ်ကင်းသောဝတ်စုံများ၊ ကိုယ်ခန္ဓာကြံခိုင်ရေးနှင့် အခြေခံ ကျွမ်းကျင်မှု စစ်ဆေးရာတွင် ဝတ်ဆင်ရမည်။
- (၆) စာမေးပွဲစစ်ဆေးစဉ် လုပ်သား၏ ဂရုမထားမှုကြောင့် မမျှော်လင့်သော ထိခိုက်ဒဏ်ရာရရှိပါက လုပ်သား၏တာဝန်သာဖြစ်သည်။
- (၇) ကြေငြာထုတ်ပြန်ထားသော ကျွမ်းကျင်မှုအဆင့် စစ်ဆေးလွှာပါဖော်ပြချက်များအား ကြည့်ရှုပြီး ရလဒ်ကောင်းရရှိအောင် ကြိုတင်လေ့ကျင့်ထားပါ။

၁၀။ ကျွမ်းကျင်မှုစစ်ဆေးခြင်း၊ ဝင်ရောက်ဖြေဆိုခွင့်မရရှိသော်ငြားလည်း ပဉ္စမအကြိမ် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူအားလုံးသည် အလုပ်လျှောက်လွှာများ လျှောက်ထားနိုင်ပါသည်။

**အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ**